



လက်များကို မကြာခဏ ဆေးကြောပါ။



ဆပ်ပြာနှင့် ရေကို သို့မဟုတ်
လက်သန့်စင်ဆေးရည်ကို
အနည်းဆုံး စက္ကန့် ၂၀ ကြာအတွက် သုံးပါ။